



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

အမှတ်၊ ၃၆၃/၄၂၀၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကင်းမြို့။

E-mail: dgdma@myanmar.com.mm , dma.myan@gmail.com
Website : www.dma-mm.org

Tel : 95 1 397640
Fax: 95 1 397641

PO.Box: 194

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

ကြေငြာချက် (၂ / ၂၀၁၆)

အကြောင်းအရာ။ Verified Gross Mass (VGM) ကြေငြာနိုင်ရေးအတွက် Weighing Equipment စစ်ဆေးမည့်အဖွဲ့အစည်းများအား အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းဆိုင်ရာကိစ္စ

၁။ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (International Maritime Organization, IMO) ၏ ကွန်ဗင်းရှင်းတစ်ခုဖြစ်သော International Convention on Safety of Life at Sea, 1974 ၏နောက်ဆက်တွဲ ပြင်ဆင်ချက် IMO Resolution MSC.380(90) အရ အသစ်ထည့်သွင်းသည့် အခန်း ၆၊ စည်းမျဉ်း ၂ ၏ စာပိုဒ် (၄) မှ (၆) သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် စတင်အာဏာ သက်ဝင်မည်ဖြစ်ပါသည်။ အဆိုပါ ပြင်ဆင်ချက်အရ ကုန်များကို ကွန်တိန်နာ (Container) များတွင်ထည့်သွင်းပြီး သင်္ဘောများဖြင့်ပို့ဆောင်ရာတွင် ကုန်တင်ပို့သူ (Shipper) များသည် ကုန်တင်ပို့သည့် ကွန်တိန်နာ (ကုန်ပစ္စည်းများအပါအဝင်) စုစုပေါင်းအလေးချိန် (Verified Gross Mass) ကို အတိအလင်း ကြေငြာပေးရန် လိုအပ်မည်ဖြစ်ပါသည်။

၂။ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကုန်တင်ပို့သည့် ကွန်တိန်နာ စုစုပေါင်းအလေးချိန် ကြေငြာပေးနိုင်ရေးကိစ္စအတွက် ကုန်တင်ပို့သူ (Shipper) များ လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် Marine Guidance (1/2016) ကို ၁၅-၆-၂၀၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ Guidance အရ Shipper များ အသုံးပြုသည့် ကုန်ပစ္စည်းချိန်တွယ်သော (Weighing Equipment) များသည် သက်တမ်းရှိသော Calibration and Verification Certificate များရရှိထားရမည်ဖြစ်ပါသည်။

၃။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် အဆိုပါ ကိစ္စရပ်အတွက် အလေးချိန်တွယ်သည့်ကိရိယာ (Weighing Equipment) များကို စစ်ဆေးခြင်း၊ ချိန်ညှိခြင်းများ ဆောင်ရွက်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသော Weighing Equipment များကို အတည်ပြုလက်မှတ် (Calibration and verification certificate) များထုတ်ပေးသွားမည်ဖြစ်ပါသည်။ ထိုသို့ (Weighing Equipment) များ အတွက် အတည်ပြုလက်မှတ် (Calibration and Verification Certificate) များထုတ်ပေးခြင်းကိစ္စကို စံချိန်စံညွှန်းပြည့်မီသည့် အဖွဲ့အစည်း/ အသင်းအဖွဲ့အား အသိအမှတ်ပြု တာဝန်ပေးအပ်ပြီး ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကိုယ်စား လုပ်ငန်းဆောင်ရွက်ခွင့်ပြုသွားမည် ဖြစ်ပါသည်။

၄။ သို့ပါ၍ Weighing Equipment များအား စစ်ဆေးခြင်း၊ မှန်ကန်မှုရှိ/မရှိ ချိန်ညှိစစ်ဆေးခြင်းနှင့် အတည်ပြုလက်မှတ် (Certified Certificate) များ ထုတ်ပေးခြင်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအားဆောင်ရွက်လိုသည့် အဖွဲ့အစည်းများသည် ရေကြောင်းပို့ဆောင်ရေး

ညွှန်ကြားမှုဦးစီးဌာနသို့ အောက်ဖော်ပြပါ အထောက်အထားများနှင့် လျှောက်ထားရမည်ဖြစ်ပါသည်။ -

- (က) လျှောက်ထားသည့် ကုမ္ပဏီ/ အဖွဲ့အစည်းအမည်
- (ခ) ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ
- (ဂ) စစ်ဆေးမှုကိုတာဝန်ယူ ဆောင်ရွက်မည့်သူ၏အမည်နှင့် ကျွမ်းကျင်မှုလက်မှတ်များ
- (ဃ) စစ်ဆေးမှုဆောင်ရွက်မည့် အဖွဲ့ဝင်များ၏အမည်နှင့် ကျွမ်းကျင်မှုလက်မှတ်များ
- (င) စစ်ဆေးမည့် လုပ်ထုံးလုပ်နည်းများ
- (စ) စစ်ဆေးရာတွင်အသုံးပြုမည့်ကိရိယာများ၏ သက်တမ်းရှိ လက်မှတ် (Valid Certificate) မိတ္တူ
- (ဆ) စစ်ဆေးမှု ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် Quality Assurance လက်မှတ်မိတ္တူ
- (ဇ) ဌာနကိုယ်စား လုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ခံဆောင်ရွက်ပေးမည့် လုပ်ငန်းများ
- (ဈ) လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အာမခံ (Insurance) ထားရှိမည့် အစီအမံ

၅။ အရည်အချင်းပြည့်မီသည့် ကုမ္ပဏီ/ အဖွဲ့အစည်းများသည် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် သက်တမ်း(၂)နှစ်ရှိသော သဘောတူစာချုပ် (Contract) ချုပ်ဆိုပြီး လုပ်ငန်းဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ပြီး အဆိုပါကုမ္ပဏီ / အဖွဲ့အစည်းများအား လုပ်ငန်းဆောင်ရွက်ခွင့်ပြုကြောင်းဌာန၏ website ဖြစ်သော www.dma-mm.org တွင် ဖော်ပြထားမည် ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားသည့်ကုမ္ပဏီ/အဖွဲ့အစည်းများသည် စာချုပ်သက်တမ်း ကာလအတွင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အခါအားလျော်စွာ စစ်ဆေးမှုများ ကို ခံယူသွားရမည်ဖြစ်ပြီး စာချုပ်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိခြင်း၊ လိုက်နာမှုမရှိခြင်းများ စိစစ်တွေ့ရှိရပါက လုပ်ငန်းဆောင်ရွက်ခွင့်ကို ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

၆။ Weighing Equipment များ၏ ချိန်တွယ်မှုများသည် International System Units (SI) အရသာ ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

(ပုံ) မောင်မောင်ဦး
ညွှန်ကြားရေးမှူးချုပ်